

မဟာဗျူဟာအစီအစဉ်တစ်ရပ်ရေးဆွဲဖော်ထုတ်ခြင်း - ဆန်းစစ်သုံးသပ်ချက်များကို လှုပ်ရှားမှု ဒီဇိုင်း နှင့် အစီအစဉ်များတွင်ပေါင်းစပ်ထည့်သွင်းခြင်း

<https://www.beautifultrouble.org/training/for-trainers>

ခြုံငုံချက်

မဟာဗျူဟာ ဆန်းစစ်သုံးသပ်ချက်များ နှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ဤ သင်ခန်းစာက ပေါင်းကူးပေးသည်။ ထို့ပြင် လှုပ်ရှားမှုဆောင်ရွက်နေသည့် အဖွဲ့များအား ကျယ်ပြန့်စွာ ရှုမြင်နားလည်နိုင်ရန် အထောက်အကူပြု ပေးပြီး၊ လှုပ်ရှားမှုကို အားကောင်းမောင်းသန်ဖြစ်စေရန် လိုအပ်သည့် တကျသေချာသော လုပ်ဆောင်ချက်များနှင့်လည်း ချိတ်ဆက်ပေးသည်။

မိတ်ဆက်

တက်ကြွလှုပ်ရှားအဖွဲ့များသည် ၎င်းတို့၏ အခြေအနေနှင့် ပတ်သက်သည့် သတင်းအချက်အလက်များအား (ဆန်းစစ်သုံးသပ်ခြင်းအားဖြင့်) စုဆောင်းခြင်းလုပ်ငန်းစဉ်ကို သင်ရိုး ၃ တွင် ဖော်ပြထားသော နည်းစနစ်များအသုံးပြု၍ ဆောင်ရွက်ခြင်းဖြင့် အကျိုးများစွာ ရရှိနိုင်သည်။ ရှင်းလင်းပြတ်သား ပြီး အောင်မြင်နိုင်မှုရှိကာ၊ မဟာဗျူဟာမြောက်သည့် လှုပ်ရှားမှုများ ပေါ်ထွက်လာစေရန် အဆိုပါ လေ့ကျင့်ခန်းများမှ ပေါ်ထွက်လာသော ရလဒ်များကို အသုံးပြုရာတွင် ဤ သင်ခန်းစာတွင် ဖော်ပြထားသည့် နည်းစနစ်များကို အသုံးပြုရန် လိုအပ်မည် ဖြစ်သည်။

ဤ လုပ်ငန်းစဉ်များသည် စိန်ခေါ်မှုရှိနိုင်သော်လည်း အစီအစဉ်များ ချမှတ်ရာတွင် မရှိမဖြစ် လုပ်ဆောင်ရမည် ဖြစ်သည်။ အစအဖွဲ့ များသည် ထိုလုပ်ငန်းစဉ်များကို စေ့ငှစွာ လုပ်ဆောင်ခြင်းမရှိကြသည်ကို တွေ့ရသည်။ ၎င်းတို့သည် ဆန်းစစ်သုံးသပ်ချက်များကို လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သော်လည်း ၎င်းတို့ လေ့လာထားသည်များကို မတူကွဲပြားသည့် ဖြစ်ရပ်လေ့လာချက်များ ဖော်ထုတ်ရာခြင်းအပါအဝင် လှုပ်ရှားမှုအစီအစဉ်များတွင် ထည့်သွင်း ပေါင်းစပ်ခြင်းမပြုကြပါ။

ထို့ကြောင့် SWOT (အားသာချက်များ/အားနည်းချက်များ/အခွင့်အလမ်းများ/ခြိမ်းခြောက်မှုများ) နှင့် အပြောင်းအလဲသီအိုရီကဲ့သို့သော လေ့ကျင့်ခန်း များက အရေးပါလှကြောင်း ပြဆိုလျက်ရှိသည်။ ၎င်းလေ့ကျင့်ခန်းများသည် မိမိတို့၏ ရည်မှန်းချက်များကို အောင်မြင်စေရန် အထောက်အကူပြုပေးနိုင်သည့် နည်းလမ်းများအကြောင်းကို နားလည်စေရန် မူဘောင်ချမှတ်ပေးနိုင်မည် ဖြစ်သည်။ ဤ အဆင့်သည် မိမိတို့၏ မျှော်ရည်ချက် အောင်မြင်စေရန် လက်တွေ့တွင် ဆောင်ကြဉ်းပေးနိုင်သည့် လှုပ်ရှားမှုများကို ဒီဇိုင်းရေး ဆွဲရာတွင် မရှိမဖြစ်အရေးပါသည့် ချိတ်ဆက်ပေးသော အဆင့်ဖြစ်သည်။

လေ့ကျင့်ခန်းများ လုပ်ဆောင်ရာတွင် သင့်လျော်မှန်ကန်သူများနှင့် ဆောင်ရွက်ခြင်းအားဖြင့် လုပ်ငန်းစဉ်ကို ထိရောက်မှုရှိ စေမည်ဖြစ်သည်။ ထိုသူများအနက်တွင် ဆန်းစစ်သုံးသပ်ချက်များမှ ရရှိလာသည့် ရလဒ်များကို ရယူသိရှိနိုင်သူများ၊ သက်ရောက်မှု ခံရသည့် အစုအဖွဲ့များ၊ လူမှုအသိုက်အဝန်းများ၊ ယဉ်ကျေးမှုမူလေ့ နှင့် နိုင်ငံရေးအခြေအနေတို့ကို နားလည်နိုင်သူများ သို့မဟုတ် ၎င်းတို့ကို ကိုယ်စားပြုနိုင်သူများဖြစ်ကြသည်။

အဓိကကျသော သဘောတရားများ

လူထုလှုပ်ရှားမှု - တိုင်းတာ၍ ရနိုင်သည့် နိုင်ငံရေးသို့မဟုတ် လူမှုအပြောင်းအလဲများကို အောင်မြင်စေရန်အလို့ငှာ ရိုးရှင်းပြီး အားကောင်း ခိုင်မာသည့် တောင်းဆိုမှုများ ပြုလုပ်ရာတွင် စနစ် ခြင်း၊ စုရုံးလှုပ်ရှားခြင်း နှင့် ဆက်သွယ်ခြင်းတို့မှတစ်ဆင့် ပြည်သူများ၏ ခွန်အားကို ရယူအသုံးပြုခြင်းဖြစ်သည်။

မဟာဗျူဟာ အစီအစဉ်ရေးဆွဲခြင်း

မိမိတို့၏ ဦးတည်ချက်များ အောင်မြင်ရန် သို့မဟုတ် မိမိတို့၏ တောင်းဆိုချက်များကို ဆုံးဖြတ်ချက်ချမှတ်နိုင်သူများက လိုက်ပါလုပ်ဆောင်ပေးနိုင်ရန် ဆွဲဆောင်စည်းရုံးရာတွင် လိုအပ်သည့် တွန်းအားများကို တည်ဆောက်နိုင်ရန် အစီအစဉ်ရေးဆွဲ သည့် လုပ်ငန်းစဉ်ဖြစ်သည်။

ထပ်မံလေ့လာနိုင်သည့် အချက်အလက်များ

- SWOT နှင့် လှုပ်ရှားမှုအစီအစဉ်ရေးဆွဲခြင်း အသေးစိတ် အကြောင်းအရာများကို Ivan Marovic ၏ [The Path of Most Resistance: A Step-by-Step Guide to Planning Nonviolent Campaigns](#) တွင် လေ့လာနိုင်သည်။
- မဟာဗျူဟာရေးဆွဲခြင်းဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ [the “Strategy” chapter of the Activist Handbook](#) တွင်လေ့လာနိုင်ပြီး၊ နည်းစနစ်များနှင့် ပတ်သက်၍ [Beautiful Trouble](#) တွင် လေ့လာနိုင်သည်။
- SWOT နှင့် SMART ဦးတည်ချက်များကို အသုံးပြု၍ မဟာဗျူဟာအစီအစဉ်ရေးဆွဲခြင်းအကြောင်းကို ပိုမိုလေ့လာ နိုင်ရန် လှုပ်ရှားမှု လမ်းညွှန်ဖြစ်သည့် [Synergizing for Nonviolent Action and Peacebuilding \(SNAP\)](#) ၏ အခန်း ၆ တွင် လေ့လာနိုင်သည်။
 - **အင်္ဂလိပ်ဘာသာ** [SNAP: Synergizing Nonviolent Action and Peacebuilding](#)
 - **အာရေဗျဘာသာ** [SNAP: Synergizing Nonviolent Action and Peacebuilding](#)
 - **စပိန်ဘာသာ** [SNAP: Synergizing Nonviolent Action and Peacebuilding](#)
 - **ဒါရီဘာသာ** [SNAP Guidebook Dari.pdf](#)
 - **ပတ်ရှ်တိုဘာသာ** [SNAP Guidebook Pashto.pdf](#)

သင်တန်းတွင်း လုပ်ဆောင်ချက် အစီအစဉ်များ

လေ့ကျင့်ခန်း	ခြုံငုံချက်	အချိန်	အားစိုက်မှု အဆင့်
စံပြုလူမှုအသိုက်အဝန်း	ဤလေ့ကျင့်ခန်းသည် ပြည်သူ့အာဏာဆိုင်ရာ အတွေ့အကြုံများကို ရှုပ်ပိုင်းဆိုင်ရာအားဖြင့် ဖော်ပြပေးပြီး၊ အကြမ်းမဖက်လှုပ်ရှားမှုများ အတွက် မှုဘောင်များကို ချမှတ်ပေးသည်။ ထို့ပြင် ဘုံအတွေ့အကြုံများမှတစ်ဆင့် ပဋိပက္ခ အသွင်ပြောင်းမှုများကို ဖော်ထုတ်ပေးသည်။	၄၀-၆၀ မိနစ်	မြင့်မား
SWOT သုံးသပ်ချက်	အတွင်း နှင့် ပြင်ပ အချက်အလက်များကို တိုက်ဆိုင် ဆန်းစစ်ခြင်းအားဖြင့် လှုပ်ရှားမှု ဖြစ်ရပ် လေ့လာချက်များကို ဖော်ထုတ်နိုင်မည် ဖြစ်သည်။	၃၀-၄၀ မိနစ်	အလယ်အလတ်
လှုပ်ရှားမှု လမ်းကြောင်း သို့မဟုတ် လမ်းကြောင်းပြဇယား	ဤလေ့လာကျင့်ခန်းသည် မိမိတို့၏ ရည်မှန်းချက်များကို တိကျ ရှင်းလင်းသည့် လားရာများဖြင့် ရောက်ရှိစေရန်အတွက် အတွင်း နှင့် ပြင်ပ လမ်းကြောင်းများကို လမ်းပြမြေပုံအသွင်ဖြင့် ဇယားရေးဆွဲခြင်းဖြစ်သည်။	၇၅-၉၀ မိနစ်	နည်းပါး - အလယ်အလတ်
ပြောင်းလဲမှုသိအိုရီ	ဦးတည်ချက်ပန်းတိုင်များ အောင်မြင်စေရန် နှင့် အောင်မြင်စေနိုင်မည့် အကြောင်းတရားများ အတွက် ရှိထားရမည့် အခြေအနေများကို ဖော်ထုတ်နိုင်ရန်အတွက် ရေရှည်ဦးတည်ချက်များ နှင့် ချိတ်ဆက်ကာ	၄၀-၄၅ မိနစ်	နည်းပါး

	လှုပ်ရှားမှုအတွက် အခြေခံအုတ်မြစ်များကို ချမှတ်ခြင်းဖြစ်သည်။		
SMART ဦးတည်ချက်	ခိုင်မာအားကောင်းသော လှုပ်ရှားမှုများသည် ရေတို နှင့် ကာလလတ် SMART ဦးတည်ချက်များအပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး၊ ပို၍ ကြီးမား ကျယ်ပြန့်သော ပန်းတိုင်များကို ရောက်ရှိနိုင်စေရန် ကြားခံအဆင့်များအဖြင့် ဆောင်ရွက်ပေးသည်။	၃၀-၅၀ မိနစ်	နည်းပါး

၂၀၂၁

<https://www.beautifultrouble.org/training/for-trainers>